



## တရားမပထမအယူခံမှု

**တရားရုံးချုပ်တရားသူကြီး ဦးစိန်လှိုင် ရွှေ့တွင်**

**ဦးဘမင်း**

**နှင့်**

**ဒေါ်မြမြ ဝါ ဂ\***

**၂၀၀၇ ခုနှစ်၊ ဧပြီလ ၂၉ ရက်<sup>+</sup>**

**မိသားစုစိမ်းမှုအရ မောင်နှမ ၃ ဦးသည် မိမိတို့အချင်းချင်း  
သဘောတူ အမွှေခွဲဝေ၍ ရယူခဲ့ကြပြီးမှ အစွဲလာမ်  
တရားဥပဒေနှင့် မညီညွှတ်သဖြင့် ယင်းဥပဒေအရ  
တရားရုံးက အမွှေကိုစိမ်ခန့်ခွဲပေးရန် တင်ပြလာခြင်း  
ကို လက်ခံနိုင်မည် မဟုတ်ချေ။**

**ဆုံးဖြတ်ချက်။ ။ မိသားစုစိမ်းမှုကို အမွှေခံတို့၏ သဘောတူညီ  
ချက်ဖြင့် ပြုလုပ်၍ စီမံမှုအတိုင်း ပစ္စည်းခွဲဝေပြီးပါက အဆိုပါစီမံမှုကို  
ဖောက်ဖျက်ခွင့်ရှိမည် မဟုတ်ပေ။ ထိုပြင် အဆိုပါစီမံမှုသည် တရား**

\* ၂၀၀၇ ခုနှစ်၊ တရားမပထမအယူခံမှုအမှတ် ၁၄၅။

+ ၂၀၀၇ ခုနှစ်၊ တရားမကြီးမှုအမှတ် ၅၆၀ ချမှတ်သော ၁၅-၃-၀၃ ရက်နေ့ပါ  
မန္တလေးတိုင်းတရားရုံး၏ စီရင်ချက်နှင့် ဒီကရိုကို အယူခံမှု။



ဦးဘမ်း နှင့် ဒေါ်မြို့မြို့ ပါ ၂

၃၆

ဥပဒေအရ တည်မြှုပ်နည်းမရှိဟူ၍လည်း သက်သေခံအက်ဥပဒေ ပုံစံမ ၁၁၅ အရ ပြင်းဆိုခွင့်မရှိတော့ပေါ်။

ထပ်မံဆုံးဖြတ်ချက်။ ။ တရားရုံးက အမွှေပုံပစ္စည်းကို စီမံခန့်ခွဲ လျှင် ကွုယ်လွန်သူ အမွှေရှုံး တိုးကွုယ်သည့်ဘာသာအရ ခွဲဝေပေးရန် ဖြစ်သည်။ ယခုအမှုတွင် အမွှေဆိုင်တစ်ဦးဦးက အစွဲလာမ်တရားဥပဒေ အရ အမွှေခွဲဝေပေးရန် တရားရုံးသို့ ဦးစွာလျှောက်ထားခဲ့ခြင်း မရှိဘဲ အမွှေဆိုင်မောင်နှုမ ၃ ဦး အချင်းချင်း သဘောတူညီချက်ဖြင့် ရယက လူကြီးများ၊ အသိသက်သေများရှုံးတွင် စာချုပ် ချုပ်ဆို၍ အမွှေပစ္စည်းကို ခွဲဝေခဲ့ကြပြီး မိမိတို့ရရှိသော အမွှေဝေစု မြေအစိတ်အပိုင်းကို သီးခြားကာရုံး လက်ရောက်ရယူခဲ့ကြပြီး ဖြစ်ပေသည်။ အယူခံ တရားလုံးဦးဘမ်းသည် ရှင်းရရှိခဲ့သော အမွှေဝေစု မြေအစိတ်အပိုင်းကို အခြားသူအား ရောင်းချု၍ လက်ရောက်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း လည်း တွေ့ရှိရသည်။ အမွှေဆိုင်များအချင်းချင်း အမွှေပစ္စည်းကို သဘောတူ ခွဲဝေရယူကြပြီးဖြစ်သောကြောင့် တရားရုံးက အမွှေပစ္စည်းကို စီမံခန့်ခွဲပေးရန် မလိုတော့ပေါ်။

အယူခံတရားလုံးအတွက် - တို့ယိုင်

အယူခံတရားပြိုင်များအတွက် - ၁။ ဦးညွှန်စေ၊ တရားရုံးချုပ်ရှုံးနေ  
၂။ ကိုယ်တိုင်

မန္တလေးတိုင်းတရားရုံး၊ တရားမကြီးမှုအမှတ် ၅၆၀/၀၅ တွင်  
အမှတ် (၂) အယူခံတရားပြိုင် ဦးမြှင့်အောင်က တရားလိုပြုလုပ်၍



အယူခံတရားလို ဦးဘမင်းနှင့် အမှတ် (၁) အယူခံတရားမြိုင် ဒေါ်မြို့မြို့ တို့အပေါ် အမွှေပုံပစ္စည်းစီမံခန့်ခွဲပေးစေလို့မှု စွဲဆိုခဲ့ရာ ပလပ်ခြင်း ခံရသည်။ ယင်းသို့ ပလပ်သည့် စီရင်ချက်နှင့်ဒီကရိကို အယူခံတရားလို (မူလန့်တရားမြိုင်အမှတ်-၁) ဦးဘမင်းက မကျေနပ်၍ ဤအယူခံမှုကို တင်သွင်းလာခြင်းဖြစ်သည်။

မူလန့်တရားလို၏ အဆိုလွှာတွင် မန္တလေးမြို့၊ ချမ်းအေးသာခြောက် အကွက် (၆၈၀)၊ ဦးပိုင် ၃၃၊ ဂရန်မြို့နှင့် အဆောက်အအိုသည် မိဘများဖြစ်သည် ဦးဘတ္ထန်း (၁) ဦးဘဘရှင်နှင့် ဒေါ်ဖော (၁) ဒေါ်တင်ဖောတို့ပိုင်ဖြစ်ကြောင်း၊ ရှင်းတို့တွင် ဦးမြိုင့်အောင်၊ ဦးဘမင်း၊ ဒေါ်မြို့မြို့နှင့် ဦးမြိုင့်စိုး သားသမီး ၄ ဦး ထွန်းကားခဲ့ဖြီး ဦးမြိုင့်စိုးမှာ လူပျိုဘဝဖြင့် ကွုယ်လွန်ခဲ့ကြောင်း၊ မိဘများ ကွုယ်လွန်သောအခါ အဆိုပါမြေကွုက်နှင့် အဆောက်အအိုမှာ တရားလိုနှင့် တရားမြိုင်များ အမွှေဆက်ခံပိုင်ဆိုင်လာခဲ့ကြောင်း၊ ကွုယ်လွန်သူမိဘများနှင့် တရားလို တရားမြိုင်တို့မှာ အစွဲလာမ်ဘာသာဝင် စွန်နိများဖြစ်ကြောင်း၊ တရားလို က မိဘများကျွန်းရှစ်သော ဂရန်မြို့ကွုက်နှင့် အဆောက်အအိုကို အမွှေ ခွဲဝေပေးရန် ၂၀-၁၁-၀၅ ရက်နောက ပြောကြားရာ တရားမြိုင်များ က ပြင်းဆန်ခဲ့ကြောင်း၊ တရားလိုသည် မိဘများကျွန်းရှစ်သော အမွှေ ပစ္စည်းတွင် အစွဲလာမ်ဘာသာအရ အမွှေဝေစု ၅ ပုံ ၂ ပုံ ရထိက်ခွင့် ရှိကြောင်း အဆိုပြုခဲ့ဆိုသည်။

မူလန့်တရားမြိုင် (၁) ဦးဘမင်းက တရားလို စွဲဆိုသည် အတိုင်း ဒီကရိချုမှတ်ပေးပါရန် ဖြောင့်ဆိုလွှာ တင်သွင်းသည်။

တရားမြိုင် (၂) ဒေါ်မြို့မြို့ချေလွှာတွင် အချင်းဖြစ်မြနှင့် အဆောက်အအိုကို ၂-၉-၀၂ ရက်နေ့ တရားလိုနှင့် တရားမြိုင်တို့



သဘောတူညီစွာ အမွှဲခွဲဝေခဲ့ပြီးဖြစ်၍ ထပ်မံခွဲဝေရန် မလိုအပ်တော့ ကြောင်း၊ တရားလိုသည် ဝရန်မြေကွက်၏ အနောက်ဘက်အစွဲနဲ့ အပိုင်းမှ အနောက်မှ အရှေ့သို့ (၁) ပေါ့ တောင်မှုမြောက်သို့ မြေပုံပါအတိုင်း မြေအစိတ်အပိုင်းကိုလည်းကောင်း၊ တရားပြိုင် (၁) သည် မြေကွက်၏ အရှေ့ဘက်အစွဲနဲ့အပိုင်းမှ အရှေ့မှုအနောက်သို့ မျက်နှာစာ (၂) ပေါ့ တောင်မှုမြောက်သို့ မြေပုံပါအတိုင်း မြေအစိတ်အပိုင်းကိုလည်းကောင်း၊ တရားပြိုင် (၂) သည် မြေကွက်၏ အလယ်ပိုင်း အရှေ့မှုအနောက် မျက်နှာစာ (၃) ပေါ့ တောင်မှုမြောက်သို့ မြေပုံပါအရှိအတိုင်း မြေအစိတ်အပိုင်းကိုလည်းကောင်း၊ မောရဂိုဝါရပ်ကွက်၊ ရယကလူကြီးများရှေ့တွင် အမွှဲခွဲဝေရယူခဲ့ကြပြီး၊ ကိုယ့်မြေ အစိတ်အပိုင်းကိုပိုင်းခြားကာရုံခဲ့ပြီးဖြစ်ကြောင်း၊ တရားပြိုင် (၁) သည် ရှင်းခွဲဝေ ရရှိသောမြေအစိတ်အပိုင်းကို ၈-၉-၀၂ ရက်နေ့တွင် ဦးတင်ဝင်းမောင် နှင့် ဒေါ်ခင်မြမြတို့ထံ လွှဲပြောင်းရောင်းချုပ်ခဲ့ကြောင်း၊ ဦးတင်ဝင်းမောင်က မန္တလေးတိုင်းတရားရုံး၊ တရားမကြီးမှုအမှတ် ၄၂၅/၀၅ တွင် တရားပြိုင် (၁) အပေါ် ပဋိဉာဏ်အတိုင်း အရောင်းမှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးစေလို့မှုခဲ့ရာ၊ တရားပြိုင် (၁) က ဖြောင့်ဆိုလာ တင်သွင်းခဲ့သဖြင့် တိုင်းတရားရုံးက အရောင်းမှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးရန် ဒီကရီချုမှတ်ခဲ့ကြောင်း၊ တရားလိုသည် အချင်းဖြစ်မြနှင့် အဆောက်အဦးကို အမွှဲခွဲဝေပြီးဖြစ်ပါလျက် ယခုအမှုကို ထပ်မံခွဲဆိုခြင်းဖြစ်ကြောင်း၊ အမွှဲခွဲဝေပြီးဖြစ်၍ တရားလိုသည် ယခုအမှုကို စွဲဆိုရန် အကြောင်း မပေါ်ပေါက်တော့ကြောင်း ခုခံချေပသည်။

မူလတိုင်းတရားရုံးက တရားပြိုင်များသည် မိဘများ ကျေန်ရှစ်ခဲ့သည့် အမွှဲပုံပစ္စည်း မြေကွက်နှင့် အဆောက်အဦးကို



အမွှဲခွဲဝေရယူပြီးဖြစ်ကြောင်း သုံးသပ်၍ တရားလိုခွဲဆိုသော အုမှုကို စရိတ်နှင့်တကွ ပလ်ခဲ့ကြောင်း တွေ့ရသည်။

အယူခံတရားလိုက လျှောက်လဲရာတွင် အယူခံတရားပြိုင်တို့ အား အမွှဲခွဲဝေပေးရန် ပြောကြားရာ အယူခံတရားပြိုင် (၁) က အမွှဲဝေစုမြေ ၃ ပေ ၈ လက်မ ပိုမိုရရှိမှ ရယကရုံးတွင် လက်မှုတ် ထိုးပေးမည်ဟု အကျေပိုင်သဖြင့် အယူခံတရားလိုသည် ကျေနပ်မှု မရှိဘဲ ရယကရုံးတွင် လက်မှုတ်ရေးထိုးပေးခဲ့ရကြောင်း၊ အယူခံတရားပြိုင် (၁) သည် အမွှဲဝေစုမြေ ၅ ပေ ၄ လက်မ ရထိုက်သော် လည်း မြေ ၉ ပေ ရယူခဲ့သဖြင့် အယူခံတရားလိုသည် မြေ ၃ ပေ ၈ လက်မ ရရှိရန် နစ်နာနေကြောင်း၊ ၂၉-၀၂ ရက်စွဲပါ အမွှဲဝေစု အသီးသီး ခွဲဝေလက်ခံရယူသည့် ကတိစာချုပ်ကို မှတ်ပုံမတင်ရသေး ခြင်း၊ မှတ်ပုံတင်စွန့်လွှတ်စာချုပ်များ မချုပ်ဆိုရသေးခြင်း၊ အစွဲလာမ်ဘာသာ ထုံးတမ်းနှင့်အညီ အမွှဲခွဲဝေမှ မပြုလုပ်ရသေးခြင်းကြောင့် အမွှဲဆိုင် မောင်နှမ ၃ ဦး၏အမွှဲခွဲဝေမှုအထမောက်ပါကြောင်း၊ မန္တလေးတိုင်း တရားရုံး၊ တရားမကြီးမှုအမှုတ် ၄၂၅/၀၂ တွင် ဦးတင်ဝင်းမောင်နှင့် ဒေါ်ခင်မြေမြေတို့က တရားလိုပြုလုပ်၍ အယူခံတရားလိုအပေါ် ပဋိညာဉ်အတိုင်း မြန်မာ့အဆောက်အအိုကို အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးစေလို့မှ ခွဲဆိုခဲ့ကြောင်း၊ အယူခံတရားလိုက ဖြောင့်ဆိုလွှာ တင်သွင်းသဖြင့် ဒီကရိုချုပ်မှုတ်ခဲ့ကြောင်း၊ အဆိုပါအုမှုတွင် မှတ်ပုံမတင်ရသေးသည့် ၂၉-၀၂ ရက်စွဲပါ အမွှဲခွဲဝေကတိစာချုပ်မိတ္တာအပေါ် သုံးသပ်ပြီး၊ ယင်းစာချုပ်အရ အယူခံတရားလိုသည် အချင်းဖြစ်မြေအစိတ်အပိုင်းကို အမွှဲခွဲဝေ ရရှိထားကြောင်း အထင်အရှားရှိသည်ဟု ဆုံးဖြတ်ခဲ့ကြောင်း၊ အမွှဲခွဲဝေ



ကတိစာချုပ်ကို မှတ်ပုံမတင်ရသေးခြင်း၊ အဖြန်အလှန် စွဲနှုန်းလွှတ်စာချုပ်များ မချုပ်ဆိုရသေးခြင်းကြောင့် အယူခံတရားလိုသည် တရားဝင်ပိုင်ရှင် ဖြစ်မလာသေးသည့်အချက်ကို မသုံးသပ်ဘဲ အယူခံတရားလိုက်ဖြောင့်ဆိုချက်သက်သက်အရ ဒီကရိချုမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အယူခံတရားလိုသည် တရားမကြီးမှုအမှတ် ၄၂၅/၀၅ တွင် ဖြောင့်ဆိုလွှာတင်ခဲ့သော်လည်း ကတိသစ္ာပြုလွှာစာချုပ်တွင် လက်မှတ်မထိုးခဲ့ကြောင်း၊ ယခုအမှုတွင် အယူခံတရားလိုသည် အစွဲလာမ်ဘာသာထုံးတမ်းဥပဒေနှင့် အညီ အမွှေမခွဲဝေရသေးသဖြင့် ဖြောင့်ဆိုလွှာတင်သွင်းခဲ့ကြောင်း၊ ယခုအမှုတွင် မူလရုံးက မှတ်ပုံတင်ထားခြင်း မရှိသေးသည့် ၈-၉-၁၂ နေ့ပါအရောင်းအဝယ်စာချုပ်ကို သက်သေခံ(၂) အဖြစ် လက်ခံပြီး ယင်းစာချုပ်အရ ဦးတင်ဝင်းမောင်၊ ဒေါ်ခင်မြိုတို့အား ကျပ်သိန်း ၃၀ ဖြင့် ရောင်းချွဲခဲ့ကြောင်း ပေါ်ပေါက်သည်ဟု စီရင်ချက် ချမှတ်ခြင်းမှာ မှားယွင်းကြောင်း၊ ၂၀၀၂ ခုနှစ်က သဘောတူအမွှေခွဲဝေခဲ့သည့်စာချုပ်ကို မှတ်ပုံမတင်ရသေးခြင်း၊ စွဲနှုန်းလွှတ်စာချုပ်များ မချုပ်ဆိုရသေးခြင်းကြောင့် လက်ရောက်ရယူမှု အထမြာက်မည် မဟုတ်ကြောင်း၊ အမွှေခွဲဝေလက်ရောက်ရယူမှုနှင့် မှတ်ပုံတင်ထားခြင်း မရှိသည့် စာချုပ်ကို တရားမဝင်ဟု ဆုံးဖြတ်ပေးသင့်ပါကြောင်း၊ အစွဲလာမ်ဘာသာဝင် ဇလေးထုံးတမ်းဥပဒေနှင့်အညီ အမွှေမခွဲဝေရသေးသဖြင့် မူလရုံးတရားလို ဦးမြှင့်အောင် စွဲဆိုသည့် တရားမကြီးမှ အမှတ် ၅၆၀/၀၅ ကို မန္တလေးတိုင်းတရားရုံးက ပလပ်ခဲ့သည်မှာ မှားယွင်းကြောင်း၊ မူလ တိုင်းတရားရုံး၏ စီရင်ချက်နှင့် ဒီကရိကို ပယ်ဖျက်ပြီး အယူခံတရားလိုသည် အမွှေဝေး၅ ပုံ ၂ ပုံ ရထိက်သည်ဟု ခွဲဝေပေးပါရန် လျှောက်ထားသည်။



အယူခံတရားပြိုင် (၁) ၏ ရွှေနေက မူလရုံးတရားလို၏ အဆိုလွှာတွင် အယူခံတရားလို တင်ပြသကဲ့သို့ အယူခံတရားပြိုင် (၁) ၏ အကျပ်ဂိုင်မှုကြောင့်လည်းကောင်း၊ ခွဲဝေမှုမှာ တရားမျှတဲ့မှ မရှိ၍ လည်းကောင်း၊ ခွဲဝေသည့်စာချုပ်ကို မှတ်ပုံတင်ထားခြင်း မရှိသဖြင့် လည်းကောင်း၊ မှတ်ပုံတင်စွဲနှင့်လွတ်စာချုပ်များ မချုပ်ဆိုရသေးသဖြင့် လည်းကောင်း၊ အမွှေပစ္စည်းကို စီမံခန့်ခွဲပေးရန် အဆိုပြုထားခြင်း မရှိကြောင်း မူလရုံးတရားလိုသည် J-U-O-J ရက်နေ့တွင် မောင်နှမ ၃ ဦး၊ မောရိုဝါရပ်၊ ရယာကလူကြီးများရှုံးခြင်း အမွှေခွဲဝေရယူခဲ့ကြသည့် ကတိစာချုပ်ကို အဆိုလွှာတွင် မဖော်ပြသ ထိန်ချုန်ထားပြီး အမွှေစံမှ ခန့်ခွဲခြင်း မပြုရသေးဟုသာ အဆိုပြုတင်ပြခဲ့ကြောင်း၊ မူလမှုတွင် တရားပြိုင်ဖော်သူ ဦးဘမင်၏ ဖြောင့်လွှာတွင်လည်း အလားတူ ဖော်ပြခဲ့ခြင်း မရှိကြောင်း၊ အယူခံတရားလိုက တင်ပြခဲ့သော အယူခံအကြောင်းပြချက်များမှာ မူလမှုမှု အဆိုလွှာ၊ ဖြောင့်ဆိုလွှာ၊ ချေလွှာ တို့တွင် ဖော်ပြခဲ့ခြင်းမရှိ၍ ငြင်းချက်များ ထုတ်နှစ်စစ်ဆေးခြင်း မရှိကြောင်း၊ အယူခံတရားလို၏ အယူခံအကြောင်းပြချက်များအပေါ် လက်ခံရန်မသင့်ပါကြောင်း၊ မို့ဟာမက်အလီ နှင့် ဘလီမာဘီဘီ အမှု<sup>(၁)</sup> အောက်ဆုံးတွင်တင်ပြခြင်းမရှိသည့် ပြသေနာတစ်ခုတို့ အယူခံရုံးအနေဖြင့် လက်ခံဆုံးဖြတ်ရန်မရှိကြောင်း ထုံးဖွဲ့ထားပါကြောင်း၊ ထို့အပြင် အောက်စီအကိစ်ကေအာရ်ရရှုပန်ချစ်တီးယား နှင့် အောက်ကလင်ဝန်ချစ်တီးယား အမှု<sup>(၂)</sup> တရားမှုများတွင် အဆိုအချေပေါ်တွင် အမှုအနိုင်အနဲ့ကို ဆုံးဖြတ်ရကြောင်း မူလရုံးအနေဖြင့်

၁။ ၁၉၆၃ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ ၁၃၃၅ (ရုံးချုပ်)။

၂။ ၁၉၄၉ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ ၁၄၆ (တရားလွှာတ်တော်)။



လည်းကောင်း၊ အယူခံရုံးအနေဖြင့်လည်းကောင်း အဆိုအချေနှင့် ကွဲလွှာသည့်ကိစ္စကို ဖော်ထုတ်ဆုံးဖြတ်၍ သက်သာခွင့်ပေးရန် မရှိ ကြောင်း ဆုံးဖြတ်ထားပါကြောင်း၊ မူလရုံးက ၈-၉-၀၂ ရက်စွဲပါ အရောင်းအဝယ်စာချုပ်ကို သက်သေခံ (၂) အဖြစ် လက်ခံခဲ့ရာတွင် မူလရုံးတရားလိုကဖြစ်စေ၊ အယူခံတရားလို့ (မူလရုံးဘရားပြိုင်-၁) ဦးဘမင်းကဖြစ်စေ၊ အထက်တရားရုံးသို့ ပြင်ဆင်မှု ဝင်ရောက်ခဲ့ခြင်း မရှိ၍ အတည်ဖြစ်လျက်ရှိပါကြောင်း၊ မူလရုံးက သက်သေခံ (၂) စာချုပ်ကို ကိုးကားဆုံးဖြတ်ခဲ့ခြင်းသည် မှားယွင်းမှုမရှိပါကြောင်း၊ မူလရုံးတရားလိုအား ပြန်လှန်စစ်မေးသည့်အခါ ငှုံးက အချင်းဖြစ်မေးနှင့်အိမ်ကို မောင်နှုမများ သဘောတူညီစွာ အမွှေခွဲဝေပြီးဖြစ်သည်ဟု ထွက်ဆိုခဲ့ပါကြောင်း၊ သက်သေခံ (၁) ဖြင့် ဦးဘမင်း၊ ဦးမြှင့်အောင် ဒေါ်မြေမြေတို့ မောင်နှုမ ၃ ဦး အမွှေခွဲဝေယူပြီးကာမှ အစွဲလာမ်ဥပဒေ နှင့်အညီ ပြန်လည်ခွဲဝေလိုသောကြောင့် ယခုအမှု စွဲဆိုသည်မှာ ထင်ရှားပေါ်ပေါက်နေကြောင်း၊ မူလရုံးတရားလိုနှင့် တရားပြိုင်များ သည် ငှုံးတို့ သဘောတူကျေန်စွာ မြိုက် တိုင်းတာခွဲဝေ၍ လက်ရောက်ရယူခဲ့ကြောင်းကို တရားပြိုင်ပြသက်သေများက ထွက်ဆိုထားပါကြောင်း၊ မူလတိုင်းတရားရုံးက နှစ်ဖက်သက်သေခံ အထောက်အထားများအရ တရားလိုနှင့် တရားပြိုင်များသည် အချင်းဖြစ်မြှောင့် အဆောက်အညီကို အမွှေခွဲဝေရယူပြီးကြောင်း ကောက်ယူဆုံးဖြတ်၍ စွဲဆိုသောအမှုကို ပလပ်ခဲ့ခြင်းမှာ မှားယွင်းမှုမရှိပါကြောင်း၊ မန္တလေး တိုင်းတရားရုံး၏ စီရင်ချက်နှင့်ဒီကရီကို အတည်ပြု၍ အယူခံမှုကို ပလပ်သင့်ပါကြောင်း လျှောက်ထားသည်။

အယူခံတရားပြိုင် (၂) ဦးမြှင့်အောင်က ၂၉-၂-၀၂ ရက်စွဲပါ



အမွှေဝေစု ခွဲဝေလက်ခံရယူသည့် ကတိစာချုပ်ကို မူလရုံးတရားလို့ တရားပြိုင်တို့ မောင်နှုမ ၃ ဦး မောရဂါဝါရပ်ကွက်၊ ရယကန်း လူကြီးများ ရှုံးတွင် ချုပ်ဆိုခဲ့ကြသည်မှာ အငြင်းပွားမှုမရှိပါကြောင်း၊ အဆိုပါ ကတိစာချုပ်တွင် ပါရှိသည့်အတိုင်း မှတ်ပုံတင်စွန်လွတ်စာချုပ်များကို ချုပ်ဆိုမပြီးသေးကြောင်း၊ ကတိစာချုပ်ပါ သဘောတူညီချက် ၃ ချက် စလုံးကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးမှသာ အမွှေခွဲဝေရယူ ပြီးဆုံးမည်ဖြစ်ပါကြောင်း၊ အမွှေဆိုင်များသည် မိမိတို့ အသီးသီးရယူထားသည့် ပစ္စည်းအစိတ်အပိုင်းကို အပြန်အလှန် စွန်လွတ်သည့်စာချုပ်များ ချုပ်ဆိုခြင်းမရှိကြသေးသဖြင့် အမွှေခွဲဝေရယူမှု မပြီးပြတ်သေးသည့် အနေအထားတွင် အမွှေခွဲဝေရယူပြီးဖြစ်သည်ဟု ဆိုနိုင်မည် မဟုတ်ပါသဖြင့် အမွှေမှုကို တရားစွဲဆိုခွင့်ခြားမည်ဖြစ်ပါကြောင်း၊ မူလတိုင်းတရားရုံးက အမွှေပစ္စည်းများကို မူလရုံးတရားလို့နှင့် တရားပြိုင်များ ခွဲဝေရယူပြီးဖြစ်ကြောင်း ဆုံးဖြတ်၍ အမှုတိပလပ်ခဲ့ခြင်းမှာ အထင်အရှား မှားယွင်းပါကြောင်း၊ မန္တလေးတိုင်းတရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို ပယ်ဖျက်၍ ပဏာမဒီကရီ ခုမှတ်ပေးသင့်ပါကြောင်း ရေးသားလျှောက်လဲချက် တင်သွင်းသည်။

မူလရုံးအမှုတွဲရှိ သက်သေခံ အထောက်အထားများအရ အယူခံတရားလို ဦးဘမ်းနှင့် အယူခံတရားပြိုင်များ ဖြစ်ကြသော ဒေါ်မြေမြေးမြှင့်အောင်တို့သည် ညီအစ်ကိုမောင်နှုမ အရင်းအချာများ ဖြစ်ကြကြောင်း၊ ရှင်းတို့နှင့် ကွယ်လွန်သူ မိဘနှစ်ပါးသည် အစွဲလာမ်ဘာသာဝင်များဖြစ်ကြောင်း၊ မိဘနှစ်ပါး ကွယ်လွန်သည့်အခါ မန္တလေး ချမ်းအေးသာစံမြို့နယ်၊ မောရဂါဝါရပ်ကွက်၊ အကွက်အမှတ် ဒေဝါ ဦးပိုင် ၃၃ ဂရန်မြေကွက်နှင့် မြေပေါ်ရှိအဆောက်အအို ကျွန်ရစ်



ကြောင်း၊ ၂-၉-၀၂ ရက်နေ့တွင် အယူခံတရားလိုနှင့် အယူခံတရားဖြိုင်များသည် ချမ်းအေးသာဖြို့နယ်၊ ဟောရိုဝိုရပ်တွက်၊ ရယကဗုဏ်တွင် ရယကဗ္ဗတ္ထု ဦးဝင်းအောင် (ပြိုင်ပြ-၆)၊ ရယကအဖွဲ့ဝင် ဦးလှမြင့် (ပြိုင်ပြ-၃)၊ ရယကစာရေး ဦးအောင်နိုင် (ပြိုင်ပြ-၉) နှင့် စာချုပ်ပါသက်သေ ဦးသိန်းနိုင် (ပြိုင်ပြ-၂) တို့၏ရွှေတွင် အမွှေပစ္စည်း မြှုနှင့်အဆောက်အအိုကို သဘောတူခဲ့ပေသည့်စာချုပ် (သက်သေခံ-၁) ကို ချုပ်ဆိုခဲ့ကြကြောင်း၊ အယူခံတရားလို ဦးဘမင်းက မြို့တွက်၏ အရှေ့ဘက်အစွဲနှင့်ဆုံး အရှေ့မှုအနောက် ၃ ပေ၊ တောင်မှုမြို့က် မြှုပုပါ အရှေ့အတိုင်းကိုလည်းကောင်း၊ အယူခံတရားပြိုင် ဒေါ်မြေမြှု က မြိုက္ဂတ်၏အလယ်ပိုင်း အရှေ့မှုအနောက် ၉ ပေ၊ တောင် မြို့က် မြှုပုပါအရှေ့အတိုင်းနှင့် အယူခံတရားလိုထံမှ ငွေကျပ် ၅၊ သိန်းကိုလည်းကောင်း၊ အယူခံတရားပြိုင် ဦးမြှုင့်အောင်က မြိုက္ဂတ်၏ အနောက်ဘက်အစွဲနှင့်ဆုံး အနောက်မှုအရှေ့သို့ ၁၁ ပေ၊ တောင် မြို့က် မြှုပုပါအတိုင်းနှင့် အယူခံတရားလိုထံမှ ငွေကျပ် ၁၀ သိန်းကိုလည်းကောင်း ခွဲဝေ၍ မိမိတို့ရရှိသော မြှုအစိတ်အပိုင်းကို သီးခြားကာရုံးပြီး လက်ရောက်ရယူခဲ့ကြကြောင်း ထင်ရှားပေါ်ပေါက်သည်။

ထိုပြင် အယူခံတရားလို ဦးဘမင်းသည် ၄၄းခွဲဝေရရှိခဲ့သော အမွှေဝေစုမြှု ၃ ပေ အစိတ်အပိုင်းနှင့် မြှုပေါ်ရှိ အဆောက်အအိုကို ၈-၉-၂၀၂ ရက်စွဲပါ စာချုပ်ဖြင့် ဦးတင်ဝင်းမောင်နှင့် ဒေါ်ခင်မြေမြှု တို့အား ငွေကျပ်သိန်း ၇၀ ဖြင့် ရောင်းချုပြီး လက်ရောက်ပေးအပ်ခဲ့ကြောင်း၊ ဦးတင်ဝင်းမောင်နှင့် ဒေါ်ခင်မြေမြှုတို့က ဖန္တလေးတိုင်းတရားရုံး၊ တရားမကြီးမှုအမှတ် ၄၂၅/၀၅ တွင် ဦးဘမင်းအပေါ် ပဋိညာဉ်အတိုင်း အချင်းဖြစ်မြှုနှင့် အဆောက်အအိုကို အရောင်း



ဦးဘမ်း နှင့် ဒေါ်မြေမြို့ ပါ ၂

၈၅

အဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးစေလို့မှ စွဲဆိုခဲ့ကြောင်း၊ ယင်းအမှုတွင် တရားပြိုင်ဖြစ်သူ ဦးဘမ်းက ၁၉-၉-၂၀၀၅ နေ့ပါ ကတိသစ္ာ မြှုလွှာနှင့်အတူ ဝန်ခံဖြောင့်ဆိုလွှာ တင်သွင်းခဲ့ကြောင်း၊ ၆-၁၀-၀၅ ရက်နေ့တွင် မန္တလေးတိုင်းတရားရုံးက အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးရန် ဦးဘမ်းအပေါ် စီရင်ချက်နှင့်ခီကရီ ချမှတ်ခဲ့ကြောင်းလည်း သက်သေခံ (၂)(၅)(၆)(၇) တို့အရ ပေါ်လွင်သည်။

အယူခံတရားလို ဦးဘမ်းက ၂-၉-၂၀၀၂ ရက်နေ့ပါ အမွှဲခွဲဝေ လက်ခံယူသည့်စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း မငြင်းသော်လည်း အယူခံတရားပြိုင် ဒေါ်မြေမြို့၏ အကျပ်ကိုင်မှုကြောင့် ယင်းစာချုပ်ကို ကျေနပ်မှုမရှိဘဲ လက်မှတ်ရေးထိုးပေးခဲ့ရကြောင်း၊ စာချုပ်မှာ မှတ်ပုံ မတင်ရသေးသဖြင့်လည်းကောင်း၊ ယင်းအမွှဲခွဲဝေမှုသည် အစွဲလာမ်ဘာသာ ဓလေ့ထုံးတမ်းဥပဒေနှင့် မညီညွှတ်သဖြင့်လည်းကောင်း၊ အယူခံတရားလိုနှင့် အယူခံတရားပြိုင်များသည် အမွှဲခွဲဝေသည့် ကတိစာချုပ်ပါ သဘောတူညီချက်အတိုင်း အပြန်အလှန် စွဲနှုတ်စာချုပ်များ မပြုလုပ်ရသေးသဖြင့်လည်းကောင်း၊ အမွှဲခွဲဝေမှု အထူ မမြောက်ပါကြောင်းနှင့် တရားမဝင်ပါကြောင်း လျှောက်ထား တင်ပြလာခြင်းဖြစ်သည်။ အယူခံတရားပြိုင် (၂) (မူလရုံးတရားလို) ကလည်း အလားတူ လျှောက်ထားသည်ကို တွေ့ရှိရသည်။

မူလရုံးအမှုတွဲရှိ အဆိုလွှာတွင် အယူခံတရားပြိုင် (၁) ဒေါ်မြေမြို့၏ အကျပ်ကိုင်မှုကြောင့် အမွှဲခွဲဝေလက်ခံရယူသည့် စာချုပ်၌ လက်မှတ်ရေးထိုးခဲ့ရကြောင်း၊ ယင်းစာချုပ်ကို မှတ်ပုံတင်ထားခြင်း မရှိသဖြင့်လည်းကောင်း၊ စွဲနှုတ်စာချုပ်များ မချုပ်ဆိုရသေးသဖြင့် လည်းကောင်း၊ အစွဲလာမ်ဘာသာ ဓလေ့ထုံးတမ်းဥပဒေနှင့် မညီညွှတ်



ဦးဘမင်း နှင့် ဒေါ်မြေမြေ ပါ ၂

၈၆

သဖြင့်လည်းကောင်း အမွှေခွဲဝေးမှု အထမမြောက်ပါ၊ တရားမဝင်ပါဟု အဆိုပြုဖော်ပြခြင်း မရှိခဲ့ချေ။

မူလရုံးအမှုတွဲပါ အယူခံတရားလို ဦးဘမင်း၏ ဖြောင့်ဆိုလွှာ တွင်လည်း ဂင်း၏ အယူခံအကြောင်းပြချက်များကို ဖော်ပြထားခြင်း မရှိဘဲ ဤအယူခံမှုတွင်သာ အဆိုပါအကြောင်းအချက်များကို တင်ပြလာခြင်းဖြစ်ကြောင်း ထွေးရှိရသည်။

ဦးဂုံး နှင့် ဦးစိန်မောင် ပါ ၂ အမှု<sup>(၃)</sup> တရားမမှုများ တွင် အမှုသည်များ၏ အဆိုအချေတို့အပေါ်တွင် အမှု၏အနိုင်အရှုံး ကို ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ မူလရုံးအနေဖြင့်သော်လည်းကောင်း၊ အယူခံရုံးအနေဖြင့်သော်လည်းကောင်း၊ အဆိုအချေ၌ မပါဝင်၊ ဆန့်ကျင်ကွဲလွှာသည့်ကိစ္စကို ဖော်ထုတ်ဆုံးဖြတ်၍ သက်သာခွင့်ပေးခြင်း မပြုရကြောင်း ဆုံးဖြတ်လမ်းညွှန်ထားပေသည်။

ထိုကြောင့် အယူခံတရားလို ဦးဘမင်း၏ အယူခံအကြောင်း ပြချက်များနှင့် ဂင်းအား ထောက်ခံတင်ပြသော အယူခံတရားပြိုင် (၂) ဦးမြိုင်အောင်၏ လျှောက်ထားတင်ပြချက်များသည် မူလရုံးအမှုတွဲရှိ အဆိုလွှာ၊ ချေလွှာနှင့် ဖြောင့်ဆိုလွှာတို့တွင် မပါဝင်၊ ဆန့်ကျင်ကွဲလွှာနေသော အကြောင်းအချက်များဖြစ်သောကြောင့် ဤအယူခံရုံးအနေဖြင့် အဆိုပါအကြောင်းအချက်များကို လက်ခံရန် သင့်လျှော်မည် မဟုတ်ချေ။

အယူခံတရားလိုနှင့် အယူခံတရားပြိုင်တို့ မောရဂိုဝါ ရယက ရုံးတွင် မြေနှင့်အဆောက်အအုံအား သဘောတူ အမွှေခွဲဝေသည့်



စာချုပ်ကို ချုပ်စဉ်က ပါဝင် လက်မှတ်ရေးထိုးပေးကြသော ရယ်က အဖွဲ့ဝင် ဦးလှမြင့် (ပြိုင်ပြ-၃)၊ ဥက္ကဋ္ဌ ဦးဝင်းအောင် (ပြိုင်ပြ-၆)၊ ရယ်က စာရေး ဦးအောင်နိုင် (ပြိုင်ပြ-၉) တို့၏ ထွက်ဆိုချက်များအရ လည်းကောင်း၊ စာချုပ်ပါသက်သေ ဦးသိန်းနိုင် (ပြိုင်ပြ-၂) နှင့် မူလရုံး တရားလို ဦးမြင့်အောင်ဘက်မှ ဆောင်ရွက်ပေးခဲ့သော ဦးတင်လှ (ပြိုင်ပြ-၅) ၏ ထွက်ဆိုချက်များအရလည်းကောင်း အယူခံတရားလို နှင့် အယူခံတရားပြိုင် မောင်နှမ ၃ ဦးသည် သဘောတူကျေနှပ်စွာ အမွှေခွဲဝေခဲ့ကြကြောင်း ထင်ရှားပေါ်လွှင်သည်။

ထို့ပြင် မြေတိုင်းအဆင့် (၃) ဦးမောင်မောင် (ပြိုင်ပြ-၈) က အယူခံတရားလိုနှင့် အယူခံတရားပြိုင်များရွှေ့ကွင် အမွှေခွဲဝေရန် အတွက် မြေအစိတ်အပိုင်းများကို တိုင်းတာဝပ်းခဲ့ရကြောင်းနှင့် တိုင်းတာပေးချက်ကို အယူခံတရားလို၊ တရားပြိုင် မောင်နှမ ၃ ဦးက မှတ်သားခဲ့ကြကြောင်း ထွက်ဆိုထားသဖြင့် အမွှေခွဲဝေကြစဉ်က မိမိတို့ ရရှိသော မြေအစိတ်အပိုင်းကို သဘောတူကျေနှပ်စွာ လက်ခံရယူ ခဲ့ခြင်းဖြစ်ကြောင်း ပေါ်လွှင်လျက်ရှိပေသည်။

မိသားစုစိမ်းမှုကို အမွှေခံတို့၏ သဘောတူညီချက်ဖြင့် ပြုလုပ်၍ ထိုစိမ်းအတိုင်း ပစ္စည်းခွဲဝေပြီးပါက အဆိုပါစီမံမှုကို ဖောက်ဖျက်ခွင့်ရှိမည် မဟုတ်ပေ။ ထို့ပြင် အဆိုပါစီမံမှုသည် တရား ဥပဒေအရ တည်မြခိုင်မာခြင်း မရှိဟူ၍လည်း သက်သေခံအက်ဥပဒေ ပုံစံမ ၁၁၅ အရ ပြင်းဆိုခွင့်မရှိတော့ပေ။

ဦးအောင်ညွှန် နှင့် မောင်အုန်းမြင့် အမှု<sup>(၄)</sup> တွင်



ဦးအောင်ညွှန်၊ ဒေါ်သိန်းခင်နှင့် မောင်ဘုန်းမြှင့်တို့သည် အမွှားပုံ  
ပစ္စည်းများကို ၃ ဦး အညီအမျှ ခွဲဝေယူကြဖြီးမှ ၃ နှစ်ခနှစ်ကြာသော  
အခါ အမွှားခွဲဝေမှုမှာ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေပါ အမွှာခန်း တရား  
ဥပဒေနှင့် မညီညွှတ်သည်ကို အကြောင်းပြုဖြီး ခိုင်မာမှုမရှိဟု  
သက်သေခံအက်ဥပဒေပုံံမ ၁၁၅ အရ ငြင်းဆိုခွင့်မရှိတော့ဟု  
ဆုံးဖြတ်ထားသည်ကို တွေ့ရှိရသည်။

တရားရုံးက အမွှားပုံပစ္စည်းကို စီမံခန့်ခွဲလျှင် ကွုယ်လွန်သူ  
အမွှာရှင် ကိုးကွုယ်သည့်ဘာသာအရ ခွဲဝေပေးရန်ဖြစ်သည်။ ယခုအမှု  
တွင် အမွှာဆိုင်တစ်ဦးဦးက အစွဲလာမ်တရားဥပဒေအရ အမွှားခွဲဝေ  
ပေးရန် တရားရုံးသို့ ဦးစွာ လျှောက်ထားခဲ့ခြင်းမရှိဘဲ အမွှာဆိုင်  
မောင်နှမ ၃ ဦး အချင်းချင်းသဘောတူညီချက်ဖြင့် ရယကလူကြီးများ၊  
အသိသက်သေများရှုံးတွင် စာချုပ်ချုပ်ဆို၍ အမွှာပစ္စည်းကို ခွဲဝေ  
ခဲ့ကြဖြီး ပိမိတို့ရရှိသော အမွှာဝေစု မြေအစိတ်အပိုင်းကို သီးခြားကာရုံး  
ရှုံးလက်ရောက်ရယူခဲ့ကြဖြီး ဖြစ်ပေသည်။ အယုံခံတရားလို ဦးဘမ်း  
သည် ရှင်းရရှိခဲ့သော အမွှာဝေစု မြေအစိတ်အပိုင်းကို အခြားသူတား  
ရောင်းချုပ် လက်ရောက်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းလည်း တွေ့ရှိရ  
သည်။ အမွှာဆိုင်များအချင်းချင်း အမွှာပစ္စည်းကို သဘောတူ ခွဲဝေ  
ရယူကြဖြီးဖြစ်သောကြောင့် တရားရုံးက အမွှားပုံပစ္စည်းကို စီမံခန့်ခွဲ  
ပေးရန် မလိုအပ်တော့ချေ။ မိသားစုစိမ့်မှုအရ မောင်နှမ ၃ ဦးသည်  
ပိမိတို့အချင်းချင်း သဘောတူ အမွှားခွဲဝေ၍ ရယူခဲ့ကြဖြီးမှ အစွဲလာမ်  
တရားဥပဒေနှင့် မညီညွှတ်သဖြင့် ယင်းဥပဒေအရ တရားရုံးက အမွှာ  
ကို စီမံခန့်ခွဲပေးရန် တင်ပြလာခြင်းကို လက်ခံ၍ မူလရုံးအမိန့်ကို  
ပယ်ဖျက်နိုင်မည်မဟုတ်ချေ။



ဦးဘမင်း နှင့် ဒေါမြေမြို့ ဒါ ၂

၈၉

အထက်ပါအကြောင်းများကြောင့် မူလ မန္တလေးတိုင်းတရားရုံး၊  
က အမွှဲခွဲဝေပြီးဖြစ်ကြောင်း သုံးသပ်၍ အမှုကိုပလပ်ခဲ့ခြင်းမှာ  
များယွင်းမှုမရှိခဲ့။ တိုင်းတရားရုံး၏ စီရင်ချက်နှင့်ဒီကရိဂုံ အတည်ပြု  
၍ ဤအယူခံမှုကို စရိတ်နှင့်တက္က ပလပ်လိုက်သည်။

ရွှေ့နေစရိတ် ကျပ် ၅၀၀/- သတ်မှတ်သည်။